

23. Faithful in Marriage/Family

၂၃။ ခင်ပွန်း ဇနီး မိသားစုအပေါ် သစ္စာရှိခြင်း

၂၃။ မီးသီးတံ၊ လှူ၊ ခန့်ခွင့်ပေးလှူ၊ မေးလှူ၊ ချီးမွမ်း

1 Corinthians 7:2 But since there is so much immorality, each man should have his own wife, and each woman her own husband.

ကောရိန္တု သြဝါဒစာပဌမစောင် ၇:၂ ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်းမိမိယားရှိစေလော့။ မိန်းမတိုင်းမိမိလင်ရှိစေလော့။

၁ ဂေးရီခင်ထု ၇:၂ ခန်းဝေး၊ ခင်သေဂေး၊ ခင်၊ ဂြိုဝ်တန်းဂင်းလွတ်၊ တင်းမေထုင်၊ ကခင်ကမ်၊ ကြားခခင်လိုင်၊ ဂြိုးဂူခင်းလားဂူးဂေးမီးမေးတူင်လင်းဂင်၊ တၢ။

Discussion: Should get marriage

ဆွေးနွေးရန် = အိမ်ထောင်ပြုသင့်သည်။

ကခင်တေလံးဂုပ်၊ လၢတ်း = ထုင်၊ လီဇတ၊ ချီးမွမ်းဂေး။

1 Corinthians 7:7 I wish that all men were as I am. But each man has his own gift from God; one has this gift, another has that.

ကောရိန္တု သြဝါဒစာပဌမစောင် ၇:၇ လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်ခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီးအသီးတို့သည် ဘုရားသခင်ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။

၁ ဂေးရီခင်ထု ၇:၇ ဂင်မီးကလုင်၊ ခွဲ၊ ဂြိုးဂူခင်းတင်းသီင်း၊ တင်းလုင် မိုခင်လိုင့်ခင်၊ ဂင်ယူ၊ ဂေး။ ဂူလုံးဂး၊ ဂူခင်းဂူးဂေးဂှင်းမခင်းလံးဂုပ်၊ ဂင်ယူ၊ ဂေးလူးကခင်ကြေးပီခင်လင်းဂိတ်းလူပခင်ခခင် ယေးဂေးယေးမိင်းဂေး။

1 Corinthians 7:32 I would like you to be free from concern. An unmarried man is concerned about the Lord's affairs how he can please the Lord.

ကောရိန္တု သြဝါဒစာပဌမစောင် ၇:၃၂ သင်တို့သည် စိုးရိမ်ခြင်းနှင့် ကင်းလွတ်ခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့် တွေ့စေခြင်းငှါ သခင်ဘုရား၏အမှုကို သာသတိထားတတ်၏။

၁ ဂေးရီခင်ထု ၇:၃၂ ဂင်မီးကလုင်၊ ခွဲ၊ ဂြိုးဂူခင်း၊ ဂင်းလွတ်၊ တင်းတင်းကခင်မီးလုံခီလုံဂေး။ ဂေးကခင်ကမ်၊ မီးမေးခခင်လမ်း ခင်၊ ဂြိုဝ်တန်းထုင်၊ လုံလင်းကြေးလိုင်လၢင်းပံ့သတီခင်းလွင်း၊ တင်းကခင်လၢပ်၊ သီင်၊ ဂခင် တင်းလင်းကြေးခခင်ဂေး။

Discussion: Single is possible

ဆွေးနွေးရန် = အိမ်ထောင်မပြုလည်း နေလို့ရ၏။

ကခင်တေလံးဂုပ်၊ လၢတ်း = ကမ်၊ ဇတ၊ ချီးမွမ်းဇလးယူ၊ ဂေးလံးယူ၊ ဂေး။

Matthew 19:12 For some are eunuchs because they were born that way; others were made that way by men; and others have renounced marriage because of the kingdom of heaven. The one who can accept this should accept it.

ရှင်မသဲခရစ်ဝင် ၁၉:၁၂ လူအချို့တို့သည်အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည်သူတပါးဆုံးမ၍မိန်းမလျှာဖြစ်ကြ၏။အချို့တို့သည်ကောင်းကင်နိုင်ငံတော်အဘို့ အလို့ငှါ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူနိုင်သော သူသည် ခံယူစေဟု မိန့်တော်မူ၏။

ရှမ်းလင်းမာတ်;ဧထ, ၁၉:၁၂ မီးခပ်လိုင်းကခပ်ပီခပ်ဂူခင်းတွခပ် ဂျးခင်းတွင့်ဧမ; မျးခခင်ယူ,ကျေး;။ ခပ်လိုင်းကခပ်ပိုခင်း;ဧမ;ဂျီတ်းဂျီ;ပီခပ်ဂူခင်းတွခပ်ခခင်ကျေး;မီးကျေး;။ ခပ်လိုင်းကခပ်သင်,သွခပ်တူင်လင်းဂပ်,ဧလ; ပီခပ်ဂူခင်းတွခပ်ပုခင်း;မိုင်းဂင်ဂျာင်ခခင်ကျေး;မီးကျေး;။ ချမ်းခင်လိုင် ဂျီ;ကျေးကခပ်ဂုပ်တုင်းကပ်လံ;ခခင်ဂုပ်တုင်းကပ်သေဂမ်း၊ ဝျးခင်,ခင်ကျေး;။

Discussion: They were born that way
ဆွေးနွေးရန် = အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်သူရှိ၏။
ကခပ်တေလံ;ဂုပ်,လၢတ်; = ပီခပ်ဂူခင်းတွခပ်မျးလိမ်မိုင်း;ပီခပ်သခင်,ထေ,ခင်ကျေး;။

1 Timothy 3:2 Now the overseer must be above reproach, the husband of but one wife.

တိမောသေဩဝါဒပဌမစောင် ၃:၂ ထိုကြောင့်၊သင်းအုပ်သည်အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျှောက်ပတ်စွာကျင့်သောသူ၊ညွှန်သည်ဝတ်ကိုပြုတတ်သောသူ၊ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။

၁ တိမေးသေ, ၃:၂ ပိုင်းခင်ဧလ; ဩ,ဂုပ်လိုင်းလင်းလိုင် တမ်းလံ;ပီခပ်ကျေးကခပ်ဂင်းလွတ်;တင်းတီး;ကခပ်တင်,ကပျီတ်;ကျေးကခပ်မီးမေးကျေးလိပ်,ကျေးကခပ်မီးသမ်,မျ,သတီ၊ ကျေးကခပ်ပွဲဂိုင်,သရေ,၊ ကျေးကခပ်ဂမ်ချာင့်ကခပ်သင်,ထုဂ်,၊ ကျေးကခပ်မေဂျီတ်းဝါတ်;ခိဂ်,၊ ကျေးကခပ်မေသင်,သွခပ်သုင်းမျ, ခခင်ကျေး;။

Discussion: Church leader – one wife
ဆွေးနွေးရန် = သင်းအုပ်ဆရာ မယားတယောက်တည်းရှိသောသူဖြစ်ရမည်။
ကခပ်တေလံ;ဂုပ်,လၢတ်; = ဩ,ဂုပ်လိုင်းလင်း; တေလံ;ပီခပ်ကျေးကခပ်မီးမေးကျေးလိပ်ဂူလုံးကျေး;။

1 Timothy 3:12 A deacon must be the husband of but one wife and must manage his children and his household well.

တိမောသေဩဝါဒပဌမစောင် ၃:၁၂ သင်းထောက်သည် မယားတယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။

၁ တိမော့သေ၊ ၃:၁၂ ရှုခမ်းထွန်း၊ သြ၊ ကုပုံလိုင်းလင်း၊ တန်းလံး၊ ပီခင် ဗဟိုကခမ်းမီး
မေးဂျေလီဝ်ဂုလ်းလေး၊ ပီခင်ဂျေကခမ်းလင်းကုပုံထိုင်းလင်း၊ လင်းရှုခမ်းဂျိုခမ်းရှုခမ်း
ယေးတုဝ်လင်းဂပ်၊ လီလီငါမ်းငါမ်းခခေန်ကျေး။

Discussion: Deacon – one wife

ဆွေးနွေးရန် = သင်းထောက် မယားတယောက်တည်းရှိသောသူဖြစ်ရမည်။
ကခမ်းတေလံးကုပုံ၊ လၢတ်း = ရှုခမ်းထွန်း၊ လိုင်းလင်း၊ တေလံး၊ ပီခင် ဂျေကခမ်းမီးမေး
ဂျေလီဝ်ဂုလ်းကျေး။

Titus 1:6 An elder must be blameless, the husband of but one wife, a man whose children believe and are not open to the charge of being wild and disobedient.

တိတုသြဝါဒစာ ၁:၆ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်း
ရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီးတို့သည်ကာမဂုဏ်၌လွန်ကျူးသည်ဟုအပြစ်တင်
ခြင်း၊ နားမထောင် ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။

တိတု ၁:၆ ပေးပီခင်ဂျေကခမ်းဂၢင်းလွတ်းတင်းတီးကခမ်းတၢင်၊ ကပျီတ်း၊ ပီခင်ဂျေ
ကခမ်းမီးမေးဂျေလီဝ်၊ ပီခင်ဂျေကခမ်းမီးလင်း၊ လင်းကခမ်းယုမ်၊ မၢတ်းလေး၊ ပီခင်ဂျေ
ကခမ်းဂၢင်းလွတ်းတင်းတီးကခမ်းပိုခမ်း၊ တၢင်၊ ကပျီတ်းခင်းဂျေ၊ မဂုင်၊ ခခေန်လိုင်း၊ ခခေန်မခမ်း
ဝံ ရှုးလံး၊ ပီခင်ရှုခမ်းကုပုံလိုင်းလင်း၊ တၢ။

Discussion: Elder – one wife

ဆွေးနွေးရန် = အသင်းတော်လူကြီး မယားတယောက်တည်းရှိသောသူဖြစ်ရမည်။
ကခမ်းတေလံးကုပုံ၊ လၢတ်း = ရှုခမ်းကုပုံလိုင်းလင်း၊ (ရှုခမ်းကွခမ်းရှုခမ်းလိုင်းလင်း၊)
တေလံး၊ ပီခင် ဂျေကခမ်းမီးမေးဂျေလီဝ်။

Hebrews 13:4 Marriage should be honored by all, and the marriage bed kept pure, for God will judge the adulterer and all the sexually immoral.

ဟေဗြဲသြဝါဒစာ ၁၃:၄ ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသ
ပြုခြင်းအမှုသည်အသရေရှိစေလော့။ မတရားသောမေထုန်ကို ပြုသောသူနှင့် သူ့မယားကို
ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင်တော်မူလိမ့်မည်။

ရှေ့ဥပြေ ၁၃:၄ ရှုးလွင်းတၢင်းကခမ်းသွင်၊ မင်၊ ဂလၢ၊ ခခေန် မီးမူခင်သရေ၊ တၢ။ ယၢ၊ ရှုး
ရှုး၊ တီးခွခမ်း ပီခင်ကခမ်းကမ်း၊ မူတ်းသို။ လွင်းမခမ်းလမ်း ဖြေးပီခင်လင်း၊ တန်းလီတ်း
ထၢမ်လီ၊ ယၢင်၊ ခပ်လိုင်းကခမ်းဂျီတ်းမေ၊ ထုင်၊ ကခမ်းကမ်း၊ တြး ကိတ်၊ တင်း ခပ်လိုင်း
ကခမ်း ဖိတ်းပိုင်းမေးပိုင်းခခေန်ကျေး။

Matthew 5:27-28 You have heard that it was said, “Do not commit adultery.” But I tell you that anyone who looks at a woman lustfully has already committed adultery with her in his heart.

ရှင်မသဒ်ခရစ်ဝင် ၅:၂၇-၂၈ သူ့မယားကိုမပြစ်မှားရဟူသောရေးပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။

ရှမ်းလင်းမတ်၊ ၅:၂၇-၂၈ သူလုံးငါးခင်း ရှမ်းပိုင်းလှည်း၊ မီးဝံ့လေး၊ ဝါး၊ ယ၊ ပေဇိတ်မေးပိုင်း၊ ဝါးခင်၊ ခံယပ်။ ဂင်ပိုင်းလှည်းလမ်းရှေးကန်ပေးတင်းလွှာ ဂီလေ၊ သ၊ သေလေး တူလုံးမေးပိုင်းခင်ခင် ရှေးခင်ဂါးခင်းရှင်လွှာမခင်းပေးဇိတ် ပိုင်းမေးပိုင်းယပ်။

Discussion: Do not commit adultery

ဆွေးနွေးရန် = သူများမယားကိုမပြစ်မှားရ။

ကန်တေလံးကုပ်၊ လတ်၊ = တေကမ်၊ လံးဇိတ်ပိုင်းမေးပိုင်း။

Acts 15:20 Instead we should write to them, telling them to abstain from food polluted by idols, from sexual immorality, from the meat of strangled animals and from blood.

တမန်တော်ဝတ္ထု ၁၅:၂၀ ရုပ်တုတို့၏ညစ်ညူးရာကို၎င်း၊ မတရားသောမေထုံကို၎င်း၊ လည်ပင်းကိုညှစ်၍သတ်သောအရာကို၎င်း၊ အသွေးကို၎င်းကြည့်ရှောင်စေခြင်းငှါသူတို့ကိုမှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။

ဝုတ်ထုတမာန်၊ လင်း၊ ၁၅:၂၀ ဂှင်းထုန်၊ လီတီမ်းလိန်၊ ပခင်စွဲ၊ ဂါးတီးခပ် ဂှ်းခပ်လံး၊ ဝေ၊ ပီတ်၊ တင်းဂိန်ကန်ဂှ်းဂှ်း၊ ကန်လပ်၊ သီင်၊ ဂခင်တင်းရှင်ထုထေ၊ ထင်၊ ကန် ကမ်၊ တြး တင်းခိုင်သတ်ကန်ခင်းခေးကပ်တံလှိုင်းခခင်ကေး။

1 Corinthians 5:9 I have written you in my letter not to associate with sexually immoral people.

ကောရိန္တု သြဝါဒစာပဌမစောင် ၅:၉ သင်တို့သည် မတရားသောမေထုံနှင့် မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း၊ အထက်သြဝါဒစာ၌ ငါရေးထားခဲ့ပြီ။

၁ ရှေးရီခင်၊ ထု ၅:၉ ခင်၊ ရှိုပ် သူတန်းကမ်၊ ရှိတ်၊ ရှေးဂှိတ်၊ သေး၊ လူလုံးဂခင်တင်း ခပ်လှိုင်းကန်ဂှိတ်၊ မေထုင်၊ ကန်ကမ်၊ တြးခခင်လှိုင် ဂင်လီ၊ ယင်၊ တီမ်းဝံ့ခင်းလိန်၊ ကေး၊ ဝါး၊ တုဗိုခင်ကွန်တင်းခခင်ယပ်။

1 Corinthians 10:8 We should not commit sexual immorality, as some of them did—and in one day twenty-three thousand of them died.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၀:၈ ထိုသူအချို့တို့သည် ရုတ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသောမေထုံအမှုကိုပြု၍ တနေ့ချင်းတွင် လူ နှစ်သောင်းသုံးထောင်လဲ၍ သေသကဲ့သို့ မပြုဘဲ။ မတရားသောမေထုံကိုရှောင်ကြကုန်အံ့။

၁ ရှေးရီခင်၊ ထု ၁၀:၈ ယ၊ ပေဂှိတ်၊ မေထုင်၊ ကန်ကမ်၊ တြးမိုခင်လှိုင်ခင်၊ ခပ် ဂမ်း၊ ဗွင်၊ ရှိတ်၊ ခခင်။ ခင်းဝခင်းခိုင်၊ ရှုလုံး ရှုခင်းသွင်မိုခင်၊ ပံသမ်ဂှိုင် လူမံတံကေး။

Ephesians 5:3 But among you there must not be even a hint of sexual immorality, or of any kind of impurity, or of greed, because these are improper for God's holy people.

ဖေက်သြဝါဒစာ ၅:၃ မတရားသောမေထုန်မှီဝဲခြင်း၊အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကိုသန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။

ကေးဇီတ်; ၅:၃ လှိုင့်ခင်,ကခင် ပီခင်ဂူခင်းမူတ်းလၢင်,ခခခင် သူတမ်းလံးဝေးပီတ်; တၢင်းကခင်လၢင်;သီင်,ခခင်တင်းတၢင်းကခင်ဂီတ်းမေ,ထုင်,ကခင်ကမ်,တြး၊တၢင်းကခင် ဂီလေ,သၤ,ရှုင်းဂိုၣ်,၊ တၢင်းကခင်လေးဃပူခင်လှိုင့်လှိုင်းခခခင်ကေး;။

Colossians 3:5 Put to death, therefore, whatever belongs to your earthly nature: sexual immorality, impurity, lust, evil desires and greed, which is idolatry.

ကောလောသဲသြဝါဒစာ ၃:၅ ထိုကြောင့်မတရားသောမေထုန်မှီဝဲခြင်း၊ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်း တည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။

ဂေးလေးဒသး ၃:၅ ပိုင်းခံဗလး; ရှူးကင်,ဂၤ,တူင်သူကခင်လၢင်;သီင်,ဂၤ;ခိုဝ် လိခင်မိုင်းကခင်ပီခင်တၢင်းကခင်ဂီတ်းမေ,ထုင်,ကခင်ကမ်,တြး၊ တၢင်းကခင်ဂီတ်းကခင် ရှုင်းကခင်ဂိုၣ်,၊ တၢင်းကခင်လှိုင့်ဂီလေ,သၤ,မံးဂ္ဂခင်၊ တၢင်းကခင်လှိုင့်လမ်းလှိုင့်ကခင်ဂှံ၊ ကခင်မိုၣ်;၊ တၢင်းကခင်လေးဃပူခင်လှိုင့်ကခင်ပီခင်တၢင်းကခင်ရှုင်းခွံ,ရှုင်းထူ. လှိုင်း ခခခင်တံပီတ်;သေတၤ။

1 Thessalonians 4:3 It is God's will that you should be sanctified: that you should avoid sexual immorality;

သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄:၃ ဘုရားသခင်၏အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၎င်း၊

၁ ထိတ်;သၤ,လေးခိတ်; ၄:၃ ကလူင်,ဗြူးပီခင်လမ်းလမ်း၊ ပီခင်လွင်းခင်,ရှိုဝ် သူတမ်းဝေးပီတ်; မေ,ထုင်,ကခင်ကမ်,တြးဗလး;မူတ်းလၢင်,၊

Discussion: Avoid sexual immorality

ဆွေးနွေးရန် = ညစ်ညူးသော မေထုန်မှီဝဲခြင်းကို ရှောင်လော့။

ကခင်တေလံးဂုင်,လၢတ်; = တမ်းလံးဝေးပီတ်; မေ,ထုင်,ကခင်ကမ်,တြး ကခင်ရှုင်းဂိုၣ်,။

Ephesians 5:21-33 Submit to one another out of reverence for Christ. Wives, submit to your husbands as to the Lord. For the husband is the head of the wife as Christ is the head of the church, his body, of which he is the Savior. Now as the church submits to Christ, so also wives should

submit to their husbands in everything. Husbands, love your wives, just as Christ loved the church and gave himself up for her to make her holy, cleansing her by the washing with water through the word, and to present her to himself as a radiant church, without stain or wrinkle or any other blemish, but holy and blameless. In this same way, husbands ought to love their wives as their own bodies. He who loves his wife loves himself. After all, no one ever hated his own body, but he feeds and cares for it, just as Christ does the church - for we are members of his body. "For this reason a man will leave his father and mother and be united to his wife, and the two will become one flesh." This is a profound mystery - but I am talking about Christ and the church. However, each one of you also must love his wife as he loves himself, and the wife must respect her husband.

ဖေက်သြဝါဒစာ ၅:၂၁-၃၃ ခရစ်တော်ကိုခန့်ညားသောအားဖြင့်အချင်းချင်းတယောက်အောက်တယောက်ကိုယ်ကိုနှိမ့်ချလျက်နေကြလော့။ အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ အကြောင်းမူကားခရစ်တော်သည်အသင်းတော်၏အပေါ်မှာခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည်မိမိခင်ပွန်း၏အပေါ်မှာခေါင်းဖြစ်၏။ ခရစ်တော်သည်လည်းမိမိကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ မိန်းမတို့လည်းကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုအရာရာ၌ဝန်ခံကြမည်။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှစသည်တို့နှင့်လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသောအသင်းတော်ကိုခရစ်တော်သည်မိမိအားဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ဆေးကြောခြင်းအားဖြင့်စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အတို့အလိုငှါကိုယ်ကိုယ်စွန့်တော်မူ၏။ ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ကြမည်။ ခင်ပွန်းကိုချစ် သောသူသည် ကိုယ်ကိုချစ်သောသူ ဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည်အသင်းတော်ကိုကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကိုကျွေးမွေးပြုစုတတ်ကြ၏။ အကယ်စင်စစ်ငါတို့သည်သခင်ဘုရား၏အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏အင်္ဂါဖြစ်ကြ၏။ ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ် တည်းဖြစ်ရလိမ့်မည်။ ဤအရာသည် အလွန်နက်နဲသောအရာဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော် နှင့် အသင်းတော်ကိုရည်မှတ်၍ဆိုသတည်း။ သို့ရာတွင်သင်တို့သည်အသီးအသီးကိုယ်ကိုယ်

ချစ်သကဲ့သို့ကိုယ်ခင်ပွန်းကိုချစ်ကြလော့။မိန်းမသည်လည်းကိုယ်ခင်ပွန်းကိုရိုသေခြင်းရှိစေ
လော့။

ကေးဇီတ်; ၅:၂၁-၃၃ ဂေါ့ခိုင်;ဧလ;ဂေါ့ခိုင်; ခင်,ဂခင်ဂခင် ကပ်တူင်လင်းဂပ်,
ချူးတီမ်,ဂးတိုးဂခင် ဂးခင်,ဂခင်ဂူင်,သေ,ဂူင်ယမ် လင်းခရိလ် ခခင်တု။ မေးခပ်
ကိုလ်း၊ လိုဝ်ခင်,ဂခင်သူဂုပ်တုင်းကပ်တင်းကခင်လင်း;ဗြူးကုပ်ပိုင်,သူခခင်၊ ဂုပ်
တုင်းကပ်တင်းကခင်ဗူင်သူကုပ်ပိုင်,တု။ လွင်းမခင်းလမ်းလိုဝ်ခင်,ဂခင်လင်းခရိလ်
ပီခင်ဂူင်လိုဝ်းလင်းခခင် ဗူင်ဂေး; ပီခင်ဂူင်ဂးခိုင်မေးမခင်းကေး။ မခင်းလင်းပီခင်
လင်းဂခင်ခဂ,ချွတ်;ကပ်လိုဝ်းလင်း; ကခင်ပီခင်တူင်မခင်းလင်းခခင်ကေး။ လိုဝ်ခင်,
ကခင်လိုဝ်းလင်းဂုပ်တုင်းကပ်တင်းကခင်လင်းခရိလ်ကုပ်ပိုင်,ခခင် မေးတင်းလံာ်ဂေး;
တမ်းလံးဂုပ်တုင်းကပ်တင်းကခင်ဗူင်ခပ်ကုပ်ပိုင်, ခင်းလွင်းတင်းဂူးလိုဝ်ဂူးပိုင်ခခင်
ကေး။ ဗူင်ခပ်ကိုလ်း၊သူဂေးဂှ်မေးသူမိုခင်လိုဝ်ခင်,လင်းခရိလ်ဂှ်လိုဝ်းလင်းခခင်
ဧလ;လုခင်တူင်လင်းဂပ်,ပုခင်းလိုဝ်းလင်း၊ သုဂ်;ပွတ်;ဂးခင်းခမ်ခင်ဂပတ်;တြးလင်း
ဂှ်;လိုဝ်းလင်းလံးမုတ်းလင်,၊ ဂှ်;လိုဝ်းလင်းမီးမူခင်သရေ,ဂခင်ဂင်းလွတ်;တင်း တင်း
ကခင်ဂူင်;ဂှ်,ဂူးလိုဝ်ဂူးပိုင်ဧလ; ပီခင်ကခင်မုတ်းလင်,ဂင်းလွတ်;တင်းကပျီတ်;ခခင်
တု။ မိုခင်လိုဝ်ခင်,ခခင် ဗူင်တင်းလံာ်ဂေး; တမ်းလံးဂှ်မေးခပ် မိုခင်လိုဝ်ခင်,
ကခင်ခပ်ဂှ်တူင်ခပ်ခခင်ကေး။ ဂေးကခင်ဂှ်မေးမခင်းခခင်ပီခင်ဂေးကခင်ဂှ်တူင်
လင်းဂပ်,ကေး။ ဂေးကခင်လင်းခိုင်လင်းလိုတ်;တူင်လင်းဂပ်,ခခင်ကမ်,မီးသေဂေး
သေဂူခင်း။ မခင်းလင်ဂှ်တင်းလီင်ဂှ်တင်းလူခိုင်လိုတ်;မခင်း မိုခင်လိုဝ်ခင်,လင်းခရိလ်
ဂှ်တင်းလီင်ဂှ်တင်းလူလိုဝ်းလင်း; ဂွမ်းပိုင်;ဂှ်;ပီခင်ကင်,ဂး,ခင်းတူင်မခင်းလင်းခခင်ကေး။
ဂွမ်းပိုင်;လွင်းတင်းခခင်ဧလ; ဗူးလံး တမ်းလံး;ဗာတ်,လံးယာခင်ဂခင်တင်းပေး;ခမ;
မခင်းသေဧလ; လင်းလွမ်းတင်းမေးမခင်းကေး။ သွင်ခု တမ်းလံး;ပီခင်ခိုင်ပီခင်လိုတ်;
ကခင်လီင်ဂခင်ကေး။ လွင်းတင်းခိုင် ပီခင်လွင်းတင်းကခင်လိုတ်;ကခင်လမ်,
ခေ,လူင်လင်ကေး။ မိုဝ်;ကခင်ဂပ်ဝုးလိုဝ်ခင်,ခခင်ခခင်လိုင်၊ ဂပ်ခွဲ;ဝုးလွင်း
လင်း ခရိလ်တင်း လိုဝ်းလင်း; ကေး။ ခင်းဝုးခခင်သေဂေး; လိုဝ်ခင်,ကခင်သူ
ဂှ်တူင်လင်းဂပ်,ဂှ်;ဗိုင်ဂှ်;မခင်းခခင်ဂှ်မေးတူင်လင်းဂပ်,တု။ မေးဂေးဂှ်;မီးတင်း
ကခင်ဂူင်,သေ,ဂူင်ယမ်ဗူင်တူင်လင်းဂပ်,တု။

Discussion: Submit to one another

ဆွေးနွေးရန် = အချင်းချင်းတယောက်အောက်တယောက်ကိုယ်ကို
နှိမ့်ချလျက်နေကြလော့။

ကခင်တေလံး;ကုပ်,လတ်; = ဂေါ့ခိုင်;ဧလ;ဂေါ့ခိုင်; ခင်,ဂခင်ဂခင် ချူးတီမ်,တေး,
ဂခင်တု။